

သင်၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များအတွက် ကျွန်ုပ်တို့ကို ရွေးချယ်သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူနာအားလုံးကို ၎င်းတို့၏ ငွေကြေးအခြေအနေ မည်သို့ရှိစေကာမူ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးရန်ဖြစ် သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ငွေကြေးအထောက်အပံ့ (မူဝါဒ) နှင့်အညီ အရေးပေါ်နှင့် အခြားဆေး ဘက်ဆိုင်ရာအရ လိုအပ်သောစောင့်ရှောက်မှုအတွက် လူနာများကို ငွေကြေးအထောက်အပံ့ပေးပါသည်။

### မည်သူက သတ်မှတ်ချက်ပြည့်မီသလဲ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မူဝါဒ သတ်မှတ်ချက်များနှင့်ကိုက်ညီသော လူနာများကို ငွေကြေး အထောက်အပံ့ပေးပါသည်။ သတ်မှတ်ချက်ပြည့်မီမှုသည် အာမခံအကာအကွယ်နှင့် အခြားငွေပေးချေ မှုရင်းမြစ်များ (ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရမှုအတွက် အာမခံလျော်ကြေး တောင်းဆိုမှုများအတွက် ကဲ့သို့)၊ ဝင်ငွေ၊ မိသားစုဦးရေနှင့် ပိုင်ဆိုင်မှုများအပါအဝင် အချက်များစွာပေါ် အခြေခံသည်။ အခြား ရွေးစရာ ငွေပေးချေမှု နည်းလမ်းအားလုံးကို သုံးထားဖူးပြီး အောက်ပါအချက်များနှင့်ကိုက်ညီသော သူများအတွက် ဤမူဝါဒက အခမဲ့စောင့်ရှောက်မှုကို ပေးပါသည်-

- အိမ်ထောင်စုဝင်ငွေသည် လက်ရှိနှစ် ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုဆိုင်ရာ လမ်းညွှန်ချက်များ၏ 250% တွင် သို့မဟုတ် ယင်းအောက်တွင်ရှိလျှင်
- စနစ်တကျဖြည့်စွက်ထားသော လျှောက်လွှာကို တင်သွင်းထားလျှင်။

ငွေကြေးအထောက်အပံ့အတွက် သတ်မှတ်ချက်ပြည့်မီပါက သင့်ကို အရေးပေါ်သို့မဟုတ် ဆေး ဘက်ဆိုင်ရာအရလိုအပ်သော စောင့်ရှောက်မှုအတွက် ယေဘုယျကောက်ခံလေ့ရှိသော ပမာဏထက် ပို၍ ငွေတောင်းခံမည်မဟုတ်ပါ။

ကြီးမားသော ဆေးဘက်ဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အခက်အခဲတစ်ခုခုကို သင်ရင်ဆိုင်ကြုံတွေ့ရပါက ဘေးအန္တရာယ်အခက်အခဲဆိုင်ရာငွေကြေးအထောက်အပံ့ကိုလည်း သင်ရရှိကောင်းရရှိနိုင်ပါသည်။

### ကျွန်ုပ်တို့၏ ငွေကြေးအထောက်အပံ့ မူဝါဒ၏ အခမဲ့မိတ္တူများနှင့် လျှောက်လွှာကို ရယူနိုင်သည့်နေရာ

ညာဘက်တွင်ဖော်ပြထားသော အချက်အလက်များကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြင့် ကျွန်ုပ် တို့၏ မူဝါဒနှင့် လျှောက်လွှာကို အခမဲ့ ရရှိနိုင်ပါသည်။ ၎င်းတို့ကို ဖုန်း၊ စာတိုက် သို့မဟုတ် အီးမေးလ်မှ တစ်ဆင့် တောင်းဆိုနိုင်ပါသည်။ ၎င်းတို့ကို ဒေါင်းလုဒ်လုပ်ရန်နှင့် ပရင့်ထုတ်ရန်အတွက် ကျွန်ုပ်တို့၏ ဝက် ဘ်ဆိုက်များတွင် ရရှိနိုင်ပါသည်။ မိတ္တူများကို ကျွန်ုပ်တို့၏ ဆေးရုံတည်နေရာအားလုံး၏ အချက်အလက် ကောင်တာများ၊ မှတ်ပုံတင်ရုံးများ သို့မဟုတ် အရေးပေါ်ဌာနများတွင်လည်း ရရှိနိုင်ပါသည်။

### ဘာသာပြန်ဆိုမှုများကိုလည်း ရရှိနိုင်သည်

ကျွန်ုပ်တို့၏မူဝါဒ၊ လျှောက်လွှာနှင့် ဤအကျဉ်းချုပ်ကို အခြားဘာသာစကားဖြင့် ဘာသာပြန်ဆို ချက်များအား တောင်းဆို၍ဖြစ်စေ၊ ညာဘက်တွင်ဖော်ပြထားသော ဝက်ဘ်ဆိုက်များတွင် ဝင်ရောက် ကြည့်ရှု၍ဖြစ်စေ ရယူနိုင်ပါသည်။

### အထောက်အပံ့ ရရှိနိုင်သည်

ငွေကြေးအထောက်အပံ့အတွက် သင့်လျှောက်လွှာကို ဖြည့်စွက်ရာတွင် ကူညီရန် ငွေကြေးဆိုင်ရာ အတိုင်ပင်ခံများနှင့် အကျိုးခံစားခွင့် အကြံပေးသူများကို ရရှိနိုင်ပါသည်။ “လျှောက်ထားနည်း” ကဏ္ဍတွင် ဖော်ပြထားသည့်အတိုင်း ဖုန်းခေါ်ဆိုခြင်းဖြင့် သို့မဟုတ် ဆက်သွယ်ခြင်းဖြင့် ၎င်းအကြံပေးသူတို့နှင့် ဆက် သွယ်နိုင်ပါသည်။ ကျန်းမာရေးအာမခံ ဈေးကွက် သို့မဟုတ် မီချီဂန် ပြည်နယ် Medicaid အစီအစဉ်များမှ တစ်ဆင့် အာမခံအကာအကွယ်အတွက် စာရင်းသွင်းရာတွင်လည်း ၎င်းတို့က သင့်ကို ကူညီပေးနိုင်ပါသည်။

### လျှောက်ထားနည်း

#### Beaumont Health

- 18101 Oakwood Blvd. Dearborn, MI 48124 တွင် တည်ရှိသော ဆေးရုံနယ်မြေအပါအဝင် Beaumont ဆေးရုံတစ်ခုခုတွင် လူကိုယ်တိုင်
- Beaumont Health Financial Assistance, 26901 Beaumont Blvd., Southfield, MI 48033 သို့ စာတိုက်မှ စာပို့ခြင်းဖြင့်
- 1.248.577.9205 သို့ ဖုန်းခေါ်ဆိုခြင်းဖြင့်
- [beaumont.org/patients-families/billing/financial-assistance](http://beaumont.org/patients-families/billing/financial-assistance) သို့ သွားခြင်းဖြင့်
- [patient\\_financial\\_resources@beaumont.org](mailto:patient_financial_resources@beaumont.org) သို့ အီးမေးလ်ပို့ခြင်းဖြင့်

#### Spectrum Health Lakeland

- 1234 Napier Avenue, St. Joseph, MI 49085 တွင် တည်ရှိသော အဓိကဆေးရုံနယ်မြေအပါအဝင် Spectrum Health Lakeland ဆေးရုံတစ်ခုခုတွင် လူကိုယ်တိုင်
- Spectrum Health Lakeland Financial Counseling, 1234 Napier Avenue, St. Joseph, MI 49085 သို့ စာတိုက်မှ စာပို့ခြင်းဖြင့်
- 1.844.408.4103 သို့ ဖုန်းခေါ်ဆိုခြင်းဖြင့်
- [spectrumhealthlakeland.org/patient-visitor-guide/patient/billing/financial-assistance](http://spectrumhealthlakeland.org/patient-visitor-guide/patient/billing/financial-assistance) သို့ သွားခြင်းဖြင့်
- [SHLFinancialCounseling@spectrumhealth.org](mailto:SHLFinancialCounseling@spectrumhealth.org) သို့ အီးမေးလ်ပို့ခြင်းဖြင့်

#### Spectrum Health

- 100 Michigan, Grand Rapids, MI 49503 တွင် တည်ရှိသော အဓိကဆေးရုံနယ်မြေအပါအဝင် Spectrum Health ဆေးရုံတစ်ခုခုတွင် လူကိုယ်တိုင်
- Spectrum Health Financial Counseling, 100 Michigan, Grand Rapids, MI 49503 သို့ စာတိုက်မှ စာပို့ခြင်းဖြင့်
- 1.844.838.3115 သို့ ဖုန်းခေါ်ဆိုခြင်းဖြင့်
- [spectrumhealth.org/billing/financial-assistance](http://spectrumhealth.org/billing/financial-assistance) သို့ သွားခြင်းဖြင့်
- [FinancialCounseling@spectrumhealth.org](mailto:FinancialCounseling@spectrumhealth.org) သို့ အီးမေးလ်ပို့ခြင်းဖြင့်